

tial-law + အော်၏] 军事管制法, 戒严令: ~ ထုတ်သည်။ 宣布戒严令; 发布军事管制法

မာလကျေနှင့် ကာ <ma l-ka' zan kywa> (俚)死了; 完蛋了

မာလကျား ကာ <ma l-ka' thwa> (俚)死亡; 完蛋

မာလကာ နါ <ma l-ka> 【植】番石榴 Psidium Guayava, Linn; Var (Guava)

မာလကာပေါက် နါ <ma l-ka baut> (甲板上的)舱洞

မာလကို ကာ <ma l-ki> (俚)死亡

မာလကိုကုတ် ကာ <ma l-ki' kout> (俚)死亡

မာလကျိုင်ပို့ နါ <ma l-gyin beit> [印地]用粗线织的一种薄布

မာလဝါရီ နါ <ma l-pi' gyi> [英 malpighian] 【解】肾小体

မာလာ နါ <ma la> (巴)①花; 花环: ပုံး ~ 花的通称 ②【植】心叶姜黄: Curcuma Petiolata Roxb. ~ ပုံး 心叶姜黄的花蕊; 一种可食用的植物 / ~ ပုံး 心叶姜黄的根茎

မာလာကာ နါ <ma la ka> = မာလကာ

မာလာကျိုး၍ နါ <ma la kyi' kyu> = ပုံးကျိုး

မာလာချို့ နါ <ma la gyin> 【植】囊兰姜 Gastrochilus longiflora wall

မာလာနိုး နါ <ma la ni> 【植】林姜黄 Curcuma roscoea-na wall

မာလို့ နါ <ma li> [印]园丁

မာလွှဲ နါ <ma le: bwe> 【佛】缅历八月十五举行的讲经会

မာလောနှုံး နါ <ma law: nwe> [巴]【植】一种攀绕植物, 常可使被攀绕植物致死

မာလို့နှုံး နါ <ma lein> [孟加拉]大副; 水手长; 领航人,

မာလို့စိုး နါ <ma lein sin> (轮船的)桅楼, 了望台, 守望楼

မာလို့တိုး နါ <ma lein tain> 桅杆

မာလို့မှုံး နါ <ma lein hmu> ①大副; 水手长 ②(喻)领路人; 领航人

မာသ နာ <ma tha> [巴]月份

မာသရာက် နါ <ma th-ra' bet> 进口细布; 头巾

မား ကာ <ma:> (合)高大, 高耸(如: ဗြို့ ~ မြင့် ~ ရှည် ~ 等)

မားမား ကာ <ma: ma:> 高高, 高耸: အိမိုးရှုံးရသူများသည် ~ ရှုံးလောက်ပြီ။ 被压迫的人已经站起来了。

မားမားကိုင်းကိုင်း ကာ <ma: ma: kain: gain:> 高高, 高耸: ~ ရှုံးနေသည်။ 屹立着。

မားမားစွင်းစွင်း ကာ <ma: ma: swin' zwin':> 高高, 高耸: ~ ကြယ်ဖွှဲ့သာရှိပြု့ထောက်မှာကျို့ခဲ့သည်။ 只有那白星高

高挂在天空。

မားမားမတ်မတ် ကာ <ma: ma: mat mat> ①矗立着, 高耸地: ~ ရှုံးတည်နေသည်။ 巍然耸立; 坚定地站在前面。/ ဒါမှ ဒီမိုကရောင်းဆိုတဲ့အဆောက်အအုံကြီးကို ~ တည်ဆောက်နိုင်မယ်။ 这样才能成功地建造“民主”大厦。②明显地: “ကားပြောသလိုရေး”ကြော်လာရမည့်အခက်အခဲ့များသည် ~ ရှိနေသည်။ “按说的那样写”所遇到的困难是明显的。

မားမားရပ် ကာ <ma: ma: yat> 坚决支持, 坚决站在某一边(也称မားမားမတ်မတ်ရပ်)

I နါ <mi> ①女性, 尤指姑娘 ②母亲: စာ ~ ဘားချင်း 同胞兄弟姐妹 ③对少女的称呼, 表示亲昵或卑称 ④孟族姑娘的名字前用的称呼。II ကာ <mi> ①抓住, 捉住: ကော်လုံးကို ~ အောင်ဖော်ပါ။ 把球抓住。/ ကျိုးကိုလူ ~ ထုတိ 如同被抓住的鸟鸦一样(惊恐失色) ②患(病), 染上病: ငှက်ဖျား ~ သည်။ 被蚊子咬后患疟疾。/ အအေး ~ သည်။ 着凉。③击中要害: သူ့ပြောတာထို့ ~ တဲ့။ 他的话能击中要害。④遇到(风雨), 淋雨: ပိုးသင်များထို့ ~ သည်။ 遇上暴风雨。/ မိုး ~ လိုအချင်မြို့မောက်နိုင်။ 因遇雨不能及时来到。⑤相称: ဒီအပြောနှင့် လေးနှင့်ယင်သို့ ~ တဲ့။ 与这淡蓝色很相称。III ကထာ <mi> ①表示无意中做了或说了(带有后悔, 自己承认错误等意思): ကျေနှုံးဖောင်ထိနိုက်ပြု့ ~ လား။ 看见过我的钢笔没有? / သူ့ကိုခေါ်ပျော်ဆိုလိုပြော ~ သလား။ 你对他这样说了吗?(本不该说的) / ပြော ~ တယ်ထင်တယ်။ 大概说了。②表示做到、完成的意思: စဉ်စား ~ ပြီ။ 想起来了。/ မူန်း ~ တယ်။ 估计到了。/ နှစ်မိုင်လောက်သွား ~ သောအခါ 走了二英里时…… / ခြေမဟိုင် ~ လက်မဟိုင် ~ ပုံး 手足无措。/ ဒိုဇ္ဈား ~ ယင်သေလုမျောပါးဖြစ်တတ်တယ်။ 他一病就特别厉害。/ အလွန်ဝိုင်းသာ ~ ပါတယ်။ 见到你感到很高兴。

ပိကနား ပါ <mi' k-na> 所……的一切: ပြော ~ 所说过的一切

ပိကောင်းဆင် နါ <mi' gaun: pha' gin> 正派的父母: ~ သားသမီး 良家子女

ပိကျောင်း နါ <mi' gyaun> ①【动】鳄鱼 ②【植】截耳瓣鱼藤 Derris scandens ③【音】鳄鱼琴, 一种缅甸乐器, 木座雕成鳄鱼状, 三根琴弦, 用手指弹拨

ပိကျောင်းကြည်းတင် ကာ <mi' gyaun: kyi: tin> (喻)陷入困境: ~ ဖြစ်နေသည်။ 陷入困境。

ပိကျောင်းကွဲ့ပတ် နါ <mi' gyaun: kun: bat> 【植】亚麻 Linum usitatissimum

ပိကျောင်းကွဲ့ပတ်စွဲ နါ <mi' kyaun: gun: bat zei> 亚麻子

ပိကျောင်းခေါင်းတို့ နါ <mi' gyaun: gaun: to> 【动】短吻鳄